

နှင့်းရှိသည်ဖြစ်၍ သွေးယို၏။ ထိုအခါမှစ၍ ထိုမင်း၏ဝမ်းမှ သွေးထွက်၏။ ကြီးစွာသော အနာဖြစ်၏။ ကြီးမြတ်ကုန်သော မင်း၏ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင် ကုန်။ (၅၅၀။ ၂-၂၆၉။ ဉောင်ကန်။) ပူဗုံအောင်လိက် / The great sorrow for her fell upon him: his **heart** became hot and poured out blood: after that blood flowed from his entrails, and his sickness became great. The great royal physicians could not cure him. (The Jataka: Vol. III & IV: Book VII: p-208)

(၄) ‘ချော’ ကို ‘ကွုတ်’

ပူဗုံလိက်ဗွဟ်မန်ဂမ္ဗိုင် နကမ္မတိခံဗုံးပုံလိက်ဗွဟ်ဘာတန်(ဟောချင်မန်တိ) မခံဗုံးပုံးပို့တ်လင်ရှင်လောင် ဒွဲအ ပို့ယ်မဆောတ်မှာခွင့်နှင့်တကို ဂုံးညာတ်ကောတ်ရဲ။ ဒေါ်ပို့တ်ထွေးကုန်ဒွဲသာကော်မွဲမှုး ပူဗုံလိက်ဗွဟ်တန် စတုတွဲ ပူဗုံပရော “နှဲပညာထိုး ဂုံးနှုန်သေးတို့” ဂုံး ဝေါဟာရမှုး၊ ‘ချောကွုတ်’ ဂုံး ပံ့က်ထွေးလင်အမို့ယ် ‘ချောဝတ်ဝတ်’ ရဲ။ ဗွဲစွဲတိုန် ဝေါဟာရမန်ဝါသ် ‘ချော’ ကုံး ‘ကွုတ်’ ဂုံး အမို့ယ်တုပ်သွာ် ခွံ့ဗုံးပုံးသွေားမှုး၊ ‘နေစာမြေက်’ ဂုံး ဗတ်မန်ပို့မှုး၊ ‘ချောဒါ့ဗို့’ ဟွေးသွေားသို့ရှိပါယ်ကိုရဲ။ (ဥပမာ) ပူဗုံဘာသာသွားမှုး၊ ‘နေစာမြေက်’ ဂုံး ဗတ်မန်ပို့မှုး၊ ‘ချောဒါ့ဗို့’ ဟွေးသွေားသို့ရှိပါယ်ကိုရဲ။ ‘အာရတ်ချော’ ဂုံး ‘အာရတ်ကွုတ်’ သို့ရွှေ့ကို၊ ‘ရဲဂျောင်ချော’ ဂုံး ‘သွာဒလောင်ကွုတ်’ သို့ရွှေ့ကို ဂုံးညာတ်ကောတ်ပူဗုံလိက်မန်ဖြော်ရဲ။ လဆောင် သို့ဝေါဟာရဝါရိပိုင်မွဲစွဲတဲ့ ‘ချောကွုတ်’ ကို ဝေါဟာရပိုပိုင်မွဲစွဲတဲ့ ‘ကွုတ်ချောဆံက်’ ကို ချုပါမာန်ရဲ။

‘ချော’ ကို ‘ကွုတ်’ ဝေါဟာရမန်ဝါရိ ခါရပါခြာအမို့ယ်အော်မွဲမိုင်ရှင်မှုး တွဲချောမတိန်သို့ရွှေ့ တအောင် မတွဲလှပ်လိုဟ်ပူဗုံ ‘ကွုတ်’ တဲ့ တွဲချောမတိန်မသွော်ရှင်ရှိုင်ညီတအောင် မတွဲလှပ်လိုဟ်ပူဗုံ ‘ချော’ ရောင် အဲသလျှော်စွဲစိတ်သို့ရဲ။ မူဟိုတို့သာလျှော်စွဲစိတ် သို့ရွှောမှုး “ကမ္မာ်ငြော်တွဲ ချောတိန် ဦးခြင် သို့င်ထချော်ပက်ဖြဲ့ ဖြဲ့ခိုင်ထလောအာ သို့င်ဟွေးတိလိုန်စုတဲ့ဒွဲရှု ဒွဲတွဲစွဲအာကမ္မာ်ရှင်ရှု” ရဲသို့ ဂုံးညာတွဲသွားတွဲသွားတွဲသွားတွဲ ဝေါဟာရ ‘ချော’ ဂုံး ဂုံးညာတ်လုပ်နှံရဲ့ ဒွဲရွှေ့ ညားဟွေးစကာလောင်ဝေါဟာရ ‘ကွုတ်’ ရဲ။ ပူဗုံလိက်သွားတွဲသွားတွဲသွားတွဲသွားတွဲ ကျုပြောအစွော်မချုပါခြားလိုင်ရှင်ရှု ဒွဲညားရပ်စပ်စကာလောင် ဝေါဟာရ ‘ကွုတ်’/‘ကမတ်’ နှံတွဲမရှိုင်သန်ဟောင်ရဲ။ ဆွဲတွဲမွဲဝါဒွဲ အဲမို့တ်ထွေးကိုရဲ။

- “ကောန်ဗို့က်သမ္မာ့ဂုံး သွားမွဲစွဲကော်အဲရှု သို့ကွဲလိုသွားမွဲစွဲစွဲတဲ့ ဂုံးပြောလောင်ကုန်အာရဲ။ အော်ကို ဥုံကို သကောင်ကို ဂုံးဝါတ်ဂါတ်သနရဲ။ ကာမတ်ရှာမစုံကိုလောင် သွော်ဝါတ်ဂါတ်သနရဲ သော် ငါနှင့်တကွသာလျှင် အကယ်၍သွားသည်ဖြစ်ပြားအံ့၊ လှည်းသားတထောင်သည် တကွနက်သွားသည်ရှို့သော် ခရီးသည်မလောက်လတဲ့၊ ထင်း၊ ရေအစရှို့သည်တို့ကိုင်း၊ နှားတို့ ၏မြေက်တို့ကိုင်း၊ ရခဲကုန်သည်ဖြစ်လတဲ့ အဲမှားတွဲအောင်လိုင်ရှင်ရှု” (၅၅၀။ ၈-၁။ ၂-၂၂၃။ အစွော်။) ပူဗုံမွှား / “ဤလှည်းကုန်သည်တို့ သည် ငါနှင့်တကွသာလျှင် အကယ်၍သွားသည်ဖြစ်ပြားအံ့၊ လှည်းသားတထောင်သည် တကွနက်သွားသည်ရှို့သော် ခရီးသည်မလောက်လတဲ့၊ ထင်း၊ ရေအစရှို့သည်တို့ကိုင်း၊ နှားတို့ ၏မြေက်တို့ကိုင်း၊ ရခဲကုန်သည်ဖြစ်လတဲ့ အဲမှားတွဲအောင်လိုင်ရှင်ရှု” (၅၅၀။ ၂-၉။ ဉောင်ကန်။) ပူဗုံအောင်လိက် / “If this foolish young merchant keeps me company all along, and the thousand carts travel along together, it will be too much for the road; it will be a hard matter to get wood, water, and so forth for the men, or **grass** for the oxen. -----.” (The Jataka: Vol. I & II: Book I: p-4)

- “အရသွားကြမ်း၏ ဖွဲ့ကြခလုက်ဒနက်တံ့၏ ညားစွဲပို့ဆောင်အာရာ။ ကာမတ်တမ်းမဖို့တို့ကြံတဲ့ ကာမတ်မတိုန်တို့၏ ရှိပိုမွှုစရ၊ -----။” (၅၅၀။ ၈-၁။ ၂-၂။ အစွဲ့။) ပဲမူးမွှာ / “ရှေ့မှုသွားကုန်သောသူတို့သည် စရီး၍ မညီညွတ်ရာအရပ်၍ ညီညွတ်ခြင်းတို့ကို ပြရကုန်လတ္ထား။ ငါတို့သည် တိုလည်းကုန်သည်တို့ သွားသောခရီးဖြင့် သွားရအောင်။ ရှေ့မှုသွားသောနွားတို့သည် ဟောင်းကုန်ကြမ်းကုန်သောမြေကျေတို့ကို စားရကုန်၏။ ငါတို့၏နွားတို့သည် တဘန်ပေါက်ကုန်သော ချိုသောမြေကျေတို့ကို စားရကုန်လတ္ထား။ -----။” (၅၅၀။ ၂-၁၀။ ညောင်ကန်။) ပဲမူအောင်လိုက်/ “There will be many advantages if I go on first. I shall have a road which is not yet cut up; my oxen will have the pick of the **grass**; my men will have the pick of the herbs for curry; the water will be undisturbed; -----. (The Jataka: Vol. I & II: Book I: p-4)
- “အဲစံ ထော်ကြံလွှာတဲ့ ညားကွဲပိုင်စံ နှုတ်လောင်အိုတ်ရသွား” ဗောဓိသတ်ချပ်တဲ့ ခိုဟန်တော်ခိုဟန်စံ ဗောဓိသတ်သွေ့မွဲ ညာတ်ကွဲတ်နော်ပိုင်မွဲကမ်း၊ “ကာမတ်နော်ပိုင်စံ ပဟိုတ်ဒယာပ်ဉာဏ်တဲ့ရောင် မတိုန်တန်နှုန်းရ” ဗောဓိသတ်ချပ်တဲ့။ (၅၅၀။ ၈-၂။ ၂-၈။ အစွဲ့။) ပဲမူးမွှာ / ဘုရားလောင်းသည် “ငါသည် ဝိရိယကိုလျှော့သည်ရှိသော် ခပ်သိမ်းကုန်သောသူတို့သည် ပျက်စီးကုန်လတ္ထား” ဟု စောစောက ချမ်းအေးသောအခါးလျှင် လှည့်လည်သည်ရှိသော် တရာသော နေစာမြေကျေမှုမြေပြင်၍ “ဤမြေကျေတို့သည် အောက်မြှုပ်ရော့စိသဖြင့် ပေါက်ကုန်သည်ဖြစ်လတ္ထား” ဟုကြံ့၍။ (၅၅၀။ ၂-၂၁။ ညောင်ကန်။) ပဲမူအောင်လိုက်/ “If I give in, every single one will perish.” So he ranged to and fro while it was still early and cool, until he came on a clump of **kusa-grass**. “This **grass**,” thought he, “can only have grown up here thanks to the presence of water underneath.” (The Jataka: Vol. I & II: Book I: p-11)

ဝေါဟာရမန်ပိုသ် ‘ကွဲတ်’ ‘တွေတ်’ ‘လွှေတ်’ မူးစွဲတအောင် အဓိပ္ပာယ်ချုံ့ပွံ့တုပ်ရင်သွေ့အောင်ရောင် မူးဂျာ ကပ်ဂိုလ်စွဲသတိအိုတ်ရ။ ‘လွှေတ်’ စွဲရောင် ဗွဲဗွဲတ်မတိုတ်နှုအဓိပ္ပာယ် ‘စတ်စတ်’ မူးဂျာ။ (စပ်ကို ဝေါဟာရ ‘လွှေတ်’ မနှုအဓိပ္ပာယ် ‘စတ်စတ်’ ဂုံး ကာလစိုပ်ကလ္လာချုံ့ဂဲတော်မူး သို့ကိုဖွဲ့သာဓကချုံ့ အဲကြက်ပို့တ်ထွေးကုပ္ပါနရောင်အောင်။) ခါဒေးခွဲ့လိုက်ပွဲဟ်ဘာတန် သွက်သွာ်ကွားဘာတအောင်မြှုပ်မူးဂျာ နက်းဂဲကော်အွားခွဲ့လိုက်ပွဲဟ်တအောင် ဖြေ့ဝေါဟာရမြဲမွဲဂျာ ကုတိုတ်အဓိပ္ပာယ်ချုံ့ပွံ့ချို့တ်ပွဲ့တ်တဲ့ မူးသလုံးခွဲ့ရွှေ့ရောင်ယင်းမူး ကုဝေါဟာရဂံ့ဂျာ သို့သလျော်မူးစကာဇ်တော်မူးဂျာ၏။ ဒီအဓိပ္ပာယ်ချုံ့ ချို့တ်ပွဲ့တ်တဲ့ဟောင် မဂပ်ဂိုလ်ချုံ့စကာတ်ချုံ့ရာ။

(၁) တမ်း။ တမ်းမြေပို့။ တမ်းမြို့က်ရောင်။ — ‘တမ်းရှိဟ်’ ဖွံ့ဖြိုးသော်။

အဓိပ္ပာယ်ဝေါဟာရမူးမှူး ‘အရင်းအနှီး’ ဂုံး ညားတွေကြော်မန်ပို့တော်အောင်လျှော် မဟိုချုံ့တွေ့င်းတ်မန် ‘တမ်းရှိဟ်’ အိုတ်ရ။ ဝေါဟာရမန်မူး ‘တမ်းရှိဟ်’ (တမ်း + ရှိဟ်)ရွဲ အဓိပ္ပာယ်မတ်မွှာ ‘အရင်းအနှီး’